



ပိုလုံးကောင်

ခီးမီး I ကဝါ <di: di:> ①(汗、泪、血等) 扑簌簌地流:
ကြောက်အားကြီးသည်နှင့်ချေး: ~ ပြန်သည်။ 吓得出了一身冷汗。/ ချေး: ~ ကျေသည်။ 哭如雨下。/ မျက်ရည် ~ ကျေအောင် ငိုသည်။ 哭得泪如雨下。 II မသာ <di: di:> 唆使两牛相斗时的喊叫声

မီးမီး နါ <di: du:> 【植】山木棉,也叫 တိုဘတ်ပင်

မီးမီးတ် နါ <di: dout> 【动】食鸟枭 Ketupa Zeylonensis leschenaulti (The Bengal Brown Fish Owl)



မီးမီးတ်

I နါ <du'> ①第二 ②副职: ~ ဝန်ကြီးချုပ် 副总理

II နေါ် <du'> 坏的, 恶劣的

ခုက္ခာ် နါ <du' gout> 【佛】复衣(和尚披在肩上的外衣)

ခုက္ခာ်တိ နါ <du' g-di:> 【巴】地狱, 鬼门关

ခုစိုက် နါ <du' z-yait> 【巴】恶习, 坏品德, 不正当的行为

ခုစိုယ နါ <du' ti' ya'/du' t-ya':> 第二: ~ တန်: 二年级, 二等, 二流的 / ~ နှစ်ဝက်ပိုင်: 下半年

ခုထိယဝါဆို နါ <du' ti' ya' wa hso/du' t-ya' wa hso> 缅历的闰月

ခုထိယအရွယ် နါ <du' ti' ya' a-ywe> 能开始自己谋生的年龄

ခုထိယက္ခာ် နါ <du' ti' yet kh-ya> 缅文字母表中竖着的第二行(即: ခ၊ အ၊ ဂ၊ စ၊ ဝ၊ ဃ字母)

ခုခေါ် နါ <du' de> = ထိခေါ်

ခုခေါ်း နါ <du' ne' dei:> (俚) 大量, 大批: မြို့မြို့အလုပ်သားတော် ~ ရှိတယ်။ 在这个镇上有很多工人。

ခုပဲ့ နါ <du' pat> = ခုက္ခာ်


ခုပိုလ် နါ <du' bo> 【军】少尉

ခုပိုလ်မူးကြီး နါ <du' bo hmu: gyi:> 【军】中校

ခုမူးလာ နါ <du' min g-la':> 丧礼, 丧事, 白喜事, 不吉利的事

ခုသင် နါ <du' yin> ①缅甸王朝时代王侯穿用的朝服(肩

上有尖拱形饰物) ② = ခုပဲ့
ခုပဲ့ နါ <du' yin> 缅甸庙宇宫殿等建筑物的飞檐、雀替
(见图)



ခုပဲ့

①စိန်းဗုံး ②ငြက်မြတ်နား ③ပြီးစိန်း ④အဆောင် ⑤တော်ရင်းဘင် ⑥စိန်းပွဲ့
⑦မော်တန်း ⑧စိန်းပေါင် ⑨အဆောင် ⑩မော်တန်း ⑪ပုန်းဆွဲ ⑫မြို့သန်း ⑬^{ဗြို့}
ကျဉ်းခွေ (ပုန်းတုတ်ကွေး) ⑭တရာ် (အယင်းဒရာ်) ⑮ရင်အုံ ⑯လည်း
မှတ်ဆိတ်

ခုရင်ပိမာ့န် နါ <du' yin beit hman> 宝座上的饰物(参见 ခုပဲ့ 图)

ခုလောင်း နါ <du' laun:> = တုလောင်း

ခုသနသော နါ <du' tha' na' thaw:> 对有夫之妇的越轨行为: ~ ကောင် 淫棍

ခုဟာ နါ <du' ha':> 【巴】双重性, 两重性: ~ ဖြစ်နေသည်။ 犹疑不定。

ခုအရာခံစိုင်း နါ <du' a-ya gan bo> 【军】二级准尉

ခုဇာ မသာ <du du> (锣声) 嘴嘴

ခုပေါ်ပော် ကာ <du bei da bei khan> = ခုပေနာပော်

ခုပေနာပော် ကာ <du bei na beikhan> 适应性强, 经得起磨炼: သစ်ခွဲသည်အတော် ~ သောအပ်မျိုးဖြစ်သည်။ 兰花是一种生命力较强的植物。/သူ ကည်းကြပ်ပော်တော် ~ နိုင်တယ်။ 他虽瘦小却经得起磨炼。

ခုလာ နါ <du la> 【缅医】男性关节酸痛症, 有: ~ ခြောက် ~ ပိုး ~ ပါဇာရ်း ~ ပိန်း ~ ခြောက် 等种

ခုဟူးဟူ မသာ <du hu hu> (铦锣声) 嘴嘴

ခုး နါ <du:> 膝, 也写作 ခုး

ခုးကောက် နါ <du gaut> = တံကောက်

ခုးကုန် ကာ <du: kon> 年迈腿脚不灵便: အသက်၍ကျော်လာ တယ်ဆိုင်ပဲ ~ ချင်သလိုပို့ဖြစ်လာတယ်။ 一过七十岁, 腿脚就有些不灵便了。

ခုးကျော်ကောင်းဘူး နါ <du: gyat baun: bi> 马裤

ခုးခေါင်း နါ <du: gaun:> 膝盖: ~ ရိုး 族骨